



**ကရင်ဟူလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်၊ ဖေဖော်ဝါရီလ၁၃-၂၆ရက်နေ့ထိ၊ ၂၀၂၃ ခုနှစ်**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

**မတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်**

**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်၊ ဖေဖော်ဝါရီလ၁၃-၂၆ရက်နေ့ထိ၊ ၂၀၂၃ ခုနှစ်**


**ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း**

စဉ်		ဖေဖော်ဝါရီ ၁ - ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၂၃	ဖေဖော်ဝါရီလ ၁၃-၂၆၊ ၂၀၂၃	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၉၇	၁	၂၉၈
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၄		၃၃၄
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၃၄၁	၁	၃၄၂
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၁၅၇		၁၅၇
	ဒီးမော့ဆိုမြို့နယ်	၄၂၃		၄၂၃
	ဖယ်ခုံမြို့နယ်	၂၈၅		၂၈၅
	ဖရူဆိုမြို့နယ်	၆၁	၁	၆၂
	ဘောလခဲမြို့နယ်	၂		၂
	ရှားတောမြို့နယ်	၁		၁
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ	IDPs အသစ် ဖေဖော်ဝါရီလ ၁၃ ရက် - ဖေဖော်ဝါရီလ ၂၆ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၂၀၂၁၁၅</b>		<b>၂၀၂၁၁၅</b>

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဖေဖော်ဝါရီလ(၁၃)ရက်မှ ဖေဖော်ဝါရီလ(၂၆)ရက်၊ ၂၀၂၃ခုနှစ်



**စကစ၏ တပ်စခန်းများနှင့် ထောက်ပံ့လမ်းကြောင်းများအား ခုခံတော်လှန်ရေးတပ်ဖွဲ့များမှ အချိန်ဖြင့် တိုက်ခိုက်၍ စကစမှ လက်နက်ကြီးများဖြင့် တုန့်ပြန်တိုက်ခိုက်ခြင်းများ**

စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်းရှိ တပ်စခန်းများအား ထောက်ပံ့နိုင်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်လာနေရသည်။ ထိုင်းမြန်မာနယ်စပ်ရှိ ဟေ့ခမောက်တပ်စခန်းအား ရိက္ခာများ ပို့ဆောင်ရန် ပျံသန်းလာသော ရဟတ်ယာဉ်အား ကရင်နီပူးပေါင်းတပ်များမှ တားမြစ်ခဲ့သည့်အပြင် ရှမ်းပြည်နယ် တောင်ပိုင်းမှ ရှားတောအရှေ့ပိုင်းသို့ ရိက္ခာသယ်လာသော စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်များသည် အရပ်သားများရှိသော အရပ်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ဖယ်ခုံအခြေစိုက် စကစ ၇ မှ အလွန်ဝေးကွာသော ပင်လောင်းမြို့နယ်အတွင်းသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အသက် ၄၆နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ရက်၊ ဖယ်ခုံမြို့နယ်၊ အနောက်လွယ်ဝဲကျေးရွာအုပ်စုအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို KNDFနှင့် SSRYတပ်တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၄ရက်၊ ရှမ်းပြည်တောင်ပိုင်းနှင့် ရှားတောမြို့နယ်အစပ်၊ ဟေ့ဟရွာအနီးတွင် ညနေ ၃ နာရီ အချိန်ခန့်ကစပြီး တစ်နာရီကြာ စစ်ကောင်စီတပ်နှင့် KA တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ တပ်သား (၅)ဦးသေဆုံးခဲ့ပါသည်။ စစ်ကောင်စီတပ်များသည် ရိက္ခာများအား ကရင်နီပြည်တွင်းသို့ သယ်ဆောင်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ရက်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှ ရေထွက်ပေါက်တွင် ရေခပ်နေစဉ် KA, KNDF တပ်တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးခဲ့ပါသည်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် မာခရော်ရှေ့ ကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီးသွားကြောင်း KNDF တပ်ရင်း (၁၅)မှ ထုတ်ပြန်ထားပါသည်။

ဖေဖော်ဝါရီလ ၁၆ရက်၊ ဖရူဆိုမြို့နယ်အခြေစိုက် ခမရ (၅၃၁) တပ်ရင်းမှ ၎င်းတို့၏တပ်အတွင်း သန့်ရှင်းရေး ပြုလုပ်နေစဉ် ချောင်းမြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ထိမှန်သေဆုံး ခဲ့ပါသည်။



အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်၊ လွိုင်ကော်မြို့နယ်



အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ ပင်လောင်းမြို့နယ်



ဖေဖော်ဝါရီလ ၁၉ရက်၊ BP-12 ဖက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ပို့နေသောအင်အား (၃၀)ခန့် ရှိသည့် စစ်ကောင်စီတပ် ခလရ (၅၄)တပ်ကို မယ်စွဲမြို့နယ်၊ ဟွေမာကော်နှင့် ဟွေခွန်းမောင်း နေရာကြားတွင် KA, KNDF တပ်တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၆)ဦးသေဆုံးပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် တပ်သား (၅)ဦးတို့အား အရှင်ဖမ်းဆီးရမိကာ ၎င်းတို့၏ လက်နက်ခဲယမ်းအချို့တို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်။ ထိုတရက်တည်းတွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ကင်းလှည့်ရန်ထွက်ခွာနေစဉ် နံနက် ၅နာရီအချိန်၌ KRU ၏ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ် (၆)ဦး သေဆုံးခဲ့ပြီး လက်နက်အချို့သိမ်းဆည်းရမိသည်။

ဖေဖော်ဝါရီလ ၂၀ရက်၊ နံနက် ၈ နာရီအချိန်တွင် ရှားတောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခမရ (၅၁၀)စခန်းကို KA, KNDFတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၂၁ရက်၊ လွိုင်ကော်မြို့နယ်၊ ကျောက်ကြီးရွာတံတားအနီးတွင် ညနေ ၃ နာရီအချိန်ခန့်၌ လက်နက်ကြီးကျရောက်ခဲ့ပြီး တောင်ယာမှ ပြန်လာသူ အသက် (၅၀)အရွယ် အမျိုးသားတစ်ဦး ညာဖက် တင်ပါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖေဖော်ဝါရီလ ၂၄ ရက်၊ ဖယ်ခုံအခြေစိုက် စကခ ၇ မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာမှ အသက် ၄၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးခဲ့သည်။ ထိုတရက်တည်းတွင် ထိုင်း-ကရင်နီနယ်စပ်တွင်ရှိသော စစ်ကောင်စီ၏ ဗျူဟာမြောက် စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါးစပ်ကြီး တပ်စခန်းတစ်ခုအား ကရင်နီတပ်မတော် (KA) အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် ဒရုန်း တပ်ဖွဲ့တို့မှ မွန်းလွဲ(၂)နာရီအချိန်တွင် ဗုံးသီး (၈)လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည်။ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ထိုင်း-ကရင်နီနယ်စပ် Bp-12 အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁) သို့ ရိက္ခာပို့ဆောင်ရန် ပျံသန်းလာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီ တပ်မတော် အမှတ်(၁)တပ်ရင်းသည် မြေပြင်မှပစ်ခတ်ခဲ့သဖြင့် ဆင်းသက်နိုင်ခြင်းမရှိပဲ နောက်ကြောင်း လှည့်ပြန်ခဲ့ရသည်။ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်မှ ဟွေခမောက်တပ်စခန်းဝန်းကျင်အား တိုက်လေယာဉ်နှစ်စီးဖြင့် လေကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၆ ရက်၊ ရှားတောမြို့နယ်၊ တာတမောစခန်းမှ ရှားတောမြို့ ဗျူဟာကုန်းသို့ ယာဉ်ငယ်ဖြင့် ရိက္ခာသယ်ဆောင်နေသော စစ်ကောင်စီတပ်များကို ရှားတောမြို့နှင့် စလောင်းကျေးရွာအကြားတစ်နေရာတွင် KAနှင့်KNDF ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီးကြောင့် KA ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

**Contact persons:**  
Khu Ko Reh                   Tel: +666 5329 7814  
Khu Ruby                     Tel: +666 3184 2980  
Website : [www.karennicsn.org](http://www.karennicsn.org)  
Facebook: <https://www.facebook.com/kcsnengbur>  
Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)